


# သင်္ချာစာအုပ် The LORD'S Word

မင်းအောင်သက်လွင်စီမံဗဟိုဌာနမှ ထုတ်ဝေသည့် ဝိညာဉ်ရေးရာ စာစောင်



သူ၏ စကားကို ကြားသောသူ အပေါင်းတို့သည် သူ၏ ပညာကို၎င်း၊ စကား အဖြေကို၎င်း အံ့ဩကြ၏။  
လူကာ ၂၄၇



## ရာသီစုံ ခရစ္စမတ် မင်းအောင်သက်လွင်

နှင်းတွေ ဖြန်းမှ ခရစ္စမတ် ရောက်မှာလား။  
သီချင်းတွေ လွှမ်းမှ ခရစ္စမတ်လို့ ခေါ်မှာလား။  
ဒီဇင်ဘာ ရောက်မှ ခရစ္စမတ်လို့ ထင်နေလား။  
ဆန်တကာလော့စ် အရုပ်ကြီး မြင်မှ ခရစ္စမတ် ပီပြင် တာလား။  
ခရစ္စမတ် ရောက်ပြီဟေ့” လို့ ဆိုရင် -  
ဘာသာကွဲ အသားအရောင် လွဲတွေလဲ ဘုမသိ ဘမသိ ကျင်းပကြ။  
ကမ္ဘာလုံးဆိုင်ရာ “ဟောလီးဒေး” မှီ အလုပ်သမားတွေလဲ လုပ်မ နှစ်ဆ ရ။  
တစ်နှစ်မှာ တစ်လ။ တစ်လမှာ တစ်ရက် - နေ့ထူးနေ့မြတ် အဖြစ်  
ဒီဇင်ဘာ ၂၅ရက်နေ့ မှ ခရစ္စမတ်လို့ သတ်မှတ်လိုက်ကြရင် -  
ကျန်တဲ့ ၃၆၄ ရက် လုံးလုံး ခရစ်တော်ကို ဘယ်ချောင်မှာ သွားဖုံးထားကြပါသလဲ။  
တကယ်ဆို - နှလုံးသားရင်ခွင်ထဲမှာ ခရစ္စမတ်သခင် ခရစ်တော်သာ ရှိနေခဲ့ရင် -  
ဝသန်မိုးတွေ သည်းသည်းမည်းလဲ ခရစ္စမတ်ပွဲတော် ကျင်းပမြဲ။  
ဟောမာန်ဆောင်းနှင်း တဖွဲဖွဲထဲ ခရစ္စမတ်ပွဲတော် ဆင်ကာနွဲ့။  
ဂိဗ္ဗာန်ရာသီ နေပြင်းကျဲလဲ ခရစ္စမတ် ပွဲတော် နွဲ့ပျော်ဆဲ။  
ခရစ်တော် သခင်ဟာ နှလုံးသားပလ္လင် တစ်ခွင်လုံး သိမ်းပိုက်နိုင်ခဲ့ရင် -  
ပေရယ် နေပြင်း ဘဲ ကျဲကျဲတောက် ပူပူ။ ဂျူလိုင် မိုးဘဲ သွန်းမြိုးမြိုး။  
ဒီဇင်ဘာ ငွေနှင်းဘဲ ဝေဝေ။ ရာသီစုံ သုံး ဥက္က ဘယ်အချိန်အခါ မဆို  
တစ်နှစ်စာ ၃၆၅ ရက်လုံးလုံး ခရစ္စမတ်ကို တအုံးအုံး ကျင်းပနိုင်ကြပြီပေါ့ဗျာ။



ကျွန်ုပ်ဟာ - ဥစ္စာမဲ့ ဖြစ်လို့ ကိုယ်တော်က ကောင်းကြီးမင်္ဂလာ သွန်းလောင်းနေဆဲ  
ကျွန်ုပ်ဟာ - နွမ်းလျသူ၊ အားနည်းသူ ဖြစ်လို့ ကိုယ်တော်က  
ခွန်အားပေး နှစ်သိမ့်နေဆဲ။  
စိတ်နှလုံး နှိမ်ချလျက် ကိုယ်တော် ခြေရင်း၌သာ ပျပ်ဝပ်ကြစို့လား။



## ခရစ္စမတ်နှင့် ကျွန်မ၏ငယ်စဉ်ဘဝအတွေ့အကြုံ

ကျွန်မနေတဲ့ လမ်းထဲမှာ လွန်ခဲ့တဲ့ အနစ် (၅၀) ကျော် ထဲက စတင် တည်ထောင်ခဲ့သော fellowship အဖွဲ့ လေး တစ်ခုရှိပါတယ်။ ငယ်ငယ် ကတည်းက ဘုရားကျောင်း နဲ့ ပေးခဲ့တာကြောင့် အဲဒီ fellowship ထဲမှာပါဝင်ရင်း ဝိညာဉ်ခွန်အား ရယူခဲ့တယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ခရစ္စမတ်ဆိုရင်၊ ရပ်ကွက် ထဲက မြို့ကျယ်ကျယ် တစ်ခြံမှာ ဇာတ်စင်ထိုးပြီး ပြုစုတာ။ သီချင်း၊ အကတွေ သီဆို ကပြကြပါတယ်။ ရပ်ကွက်ထဲက မယုံကြည်သူတွေပါ အားလုံးလာပြီး ကြည့်ကြ ပါတယ်။ အဲဒီ အစီအစဉ်ကို ပျော်ရအောင် လုပ်တာလား ခရစ္စမတ် သတင်း ကောင်း ပြောဖို့လားဆိုတာ ငယ်ငယ်က မဝေခွဲနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဦးဆောင်တဲ့ သူတွေက အရက်လေးတခြေ သောက်ပြီး၊ အစီအစဉ်တွေကို ဦးဆောင်နေတာကို တွေ့ဖူးတယ်။ ကျွန်မက (၈)နှစ်အရွယ် ကလေး ဆိုတော့ အစီအစဉ်မှာ သီဆို ကပြ သရုပ်ဆောင်ချင်ခဲ့တယ်။ အဲဒီလို အစီအစဉ်တွေကို ခေတ်ပေါ် တေးဂီတ တူရိယာပစ္စည်းတွေနဲ့ လေကျင့် သီဆိုပြီးမှ ပါဝင်ခွင့် ပေးတယ်လေ။ ကျွန်မတို့ Fellowship က အဲဒီ အစီအစဉ် ဖြစ်မြောက်ဖို့ ခေတ်ပေါ် တူရိယာပစ္စည်း တွေကို ငွေများစွာပေးပြီး ငှားကာ လေ့ကျင့် စေပါ တယ်။ ကျွန်မနှင့် ရွယ်တူ သူငယ်ချင်းတွေလည်း အစီအစဉ်မှာ သီဆို လေ့ကျင့်မှ ဇာတ်စင် ပေါ်မှာ ဆိုရာမှာဆိုတော့ သီချင်းကျင့်တဲ့ အိမ်ကို ကျွန်မတို့ ကလေးတွေ သွားခဲ့ပါတယ်။ ဦးဆောင်လေ့ကျင့်ပေးတဲ့ သူတွေက သူ့လူ၊ ကိုယ့်လူကို ကျင့် ပေးရင်း ရယ်မောဟားတိုက်နေကြတယ်။ အဲဒီအထဲမှာ ကျွန်မတို့လို ကလေး အရွယ် တွေကို သူတို့က အရေးတောင် မလုပ်ကြပါဘူး။ အဲဒီအချိန်မှာ ကျွန်မတို့ ကလေးတွေ ထမင်းစားဖို့ရန် အတွက် အိမ်ပြန်လာခဲ့ကြပါတယ်။ ကျွန်မတို့ သူငယ်ချင်း တွေထဲမှာ အသံကောင်းပြီး သီချင်း အရမ်း ဆိုချင်တဲ့သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ သီချင်း ဆိုချင်တဲ့ သူငယ်ချင်းက ညနေပိုင်းမှာ သီချင်း ကျင့်တဲ့ နေရာကို ပြန်သွားပြီး မျက်နှာငယ်လေးနဲ့ သူ့ကို ဘယ်သူ တီးခတ် လေ့ကျင့် ပေးမလဲလို့ စောင့်နေပေမဲ့ သူ့ကို ဘယ်သူမှ အရေးမလုပ်ခဲ့ဘူး။ နောက်ဆုံး ညနေ (၅)နာရီ မှောင်ခါနီးမှ ခေတ်ပေါ် အီလက်ထရစ်ဂီတာနဲ့ သီချင်း ကျင့်ဖို့ စောင့်နေတဲ့သူငယ်ချင်းကို ရိုးရိုးဂီတာနဲ့ တစ်ခါဘဲ ကျင့်ပေးပြီး ပြန်ခိုင်း လိုက်ပါတယ်။



## ပျော်ရွှင်ဖွယ်ခရစ္စမတ် မလေး - တပ်ကြီးကုန်းအသင်းတော် မှော်ဘီ

အေးချမ်းလှတဲ့ဆောင်းတစ်ညမှာ သူငယ်တော်အရှင်ယေရှုဟာ အဆောင်အယောင်ကင်းစွာ မွေးဖွားခြင်း၊ ဗက်လင်မြို့၊ ရဲ့ နွားစားခွက်အတွင်း ကောင်းကင်ပလ္လင် သူစွန့်လာ၊ ကမ္ဘာလူသားများ အတွက်ပါ အပြစ်နွဲ့တွင်းမှ ကယ်တင်ဘို့၊ လူဇာတ်အဖြစ် ခံယူလို့ နှိမ်ချခြင်းနှင့် ဆင်းသက်လာ ၊ ဘုရားဘုန်းတော်ကို စွန့်ပစ်ကာ အကျဉ်းစာနိမ့်နဲ့ ဘဝသက်ဆင်း ၊ လောကသားအတွက် သူကြွဆင်း တုန့်ငါးမရတဲ့ မေတ္တာရှင်ကို ၊ ဒီဆောင်းတစ်ညမှ စခဲ့သလို အပြစ်သားများ ဘဝ ရောင်နီက ၊ ဗက်လင်မြို့မှ စခဲ့ရ နှင်းမှုန့် မစတဲ့ ဒီဇင်ဘာ ၊ ခရစ္စမတ်အချိန်ခါ ရောက်လို့လာ ကယ်တင်ရှင်ရဲ့ မွေးနေ့ပွဲ ၊ ပြုံးပျော်စွာနဲ့ အတူဆင်နွှဲ ခိုးအားလုံးလည်း တူညီစွာ ၊ ဂုဏ်တော်တေးတွေသီဆိုမှာ JOY TO THE WORLD, THE LORD IS COME သီချင်း ၊ သံပြိုင်သီဆို ကျူးရောင်း။ ။



## ငါနှင့်ကျွန်ုပ် Angel (Kalay)

ငါဟာ - ပညာရှိ တစ်ယောက် ၊ ငါဟာ - ဥစ္စာရှိ တစ်ယောက်  
ငါဟာ - ခန့်ညားသူ တစ်ယောက်။ ( ငါဟာ- ငါ့ရဲ့ ဉာဏ်နဲ့ ကမ္ဘာ နာမည်ကျော် လောက်အောင် တစ်ခုခု တီထွင်နိုင်တယ်။  
ငါဟာ - ငါ့မှာရှိတဲ့ ပိုက်ဆံနဲ့ လိုအပ်သမျှကြိုက်တာ အကုန် ဝယ်နိုင်တယ်။  
ငါဟာ - အရာရာပြည့်စုံတယ်။ ဘာမှ လိုအပ်တာ မရှိဘူး။ ။  
ကျွန်ုပ်ဟာ - ပညာမဲ့ တစ်ယောက် ၊ ကျွန်ုပ်ဟာ - ဥစ္စာမဲ့ တစ်ယောက်  
ကျွန်ုပ်ဟာ - နွမ်းလျသူ တစ်ယောက်  
( ကျွန်ုပ်ဟာ- ပညာမဲ့ ဖြစ်လို့ ကိုယ်တော်က ပညာ ပေးနေဆဲ)





ပါတယ်။ နောက်အတွေ့အကြုံတစ်ခုကတော့ ငယ်ငယ်ကအတူ ကြီးပြင်းလာခဲ့တဲ့ သူငယ်ချင်း မိသားစုရဲ့ စိတ်မကောင်းစွာပြောခဲ့တဲ့ ရင်ဖွင့်သံကို ပြန်ကြားမိရင်း ဆင်ခြင်စရာတစ်ခု အဖြစ် ဝေမျှပါရစေ။ ဒီလို ခရစ္စမတ်မှာ ကျွန်ုပ်တို့ Fellowship အဖွဲ့ကလေးက ခရစ္စမတ် အစီအစဉ် အမျိုးမျိုးတွေလုပ်ကြ၊ ကစားပွဲတွေလုပ်ကြ၊ ပျော်ရွှင်စရာ စုပေါင်း မိတ်သဟာရဖွဲ့ စားသောက်ကြနဲ့ ပင်ပန်းကြတာပေါ့။ အဲဒီ အချိန်မှာ သူငယ်ချင်းရဲ့ ဖခင် (မယုံကြည်သူ) သေဆုံးခဲ့ပါတယ်။ ခရစ္စမတ် အချိန် အားလုံး ပြုံးပျော်နေကြပေမဲ့ သူတို့မိသားစုက မပျော်ရွှင်နိုင်ကြပါဘူး။ ဝမ်းနည်း ပူဆွေး နေချိန်ပေါ့။ ဖခင် အသုဘ ချခဲ့ နေလေးမှာ မိခင် (ယုံကြည်သူ)နဲ့ သူတို့ မောင်နှမတွေ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်လေး လုပ်ပြီးမှ သူတို့ အဖေကို မြေချ ချင်ကြတယ်။ ခရစ္စမတ်အစီအစဉ်တွေနဲ့ ပင်ပန်းနေတဲ့ လူငယ်တွေက အဲဒီ ဝတ်ပြုကိုးကွယ်ခြင်းကို မသွားနိုင်ကြဘူး။ ဝတ်ပြုကိုးကွယ်ခြင်းကို လုပ်ခဲ့ပေမဲ့ နှစ်သိမ့်သိချင်း တစ်ပုဒ်မှမပါပဲ ဝတ်ပြုစည်းဝေး ပြီးဆုံးသွားခဲ့ ရပါတယ်။ လူငယ်တွေများ လာလေ မလားလို့ မျှော်နေတဲ့ သူငယ်ချင်းနဲ့ သူ့အမေရဲ့ စိတ် မကောင်းစွာ ပြန်ပြောတဲ့ စကားသံတွေကြားခဲ့ရတယ်။ အခု အဲဒီ မိသားစုဝင် အားလုံး။ အမေမှ အစသားသမီးအားလုံးဟာ အခြားဘာသာဝင်သို့ ပြောင်းလဲ သွားကြပါပြီ။ ကျွန်ုပ်တို့ ယုံကြည်သူတွေအားလုံးဟာ ဝိညာဉ်တစ်လုံးရရန်အတွက် အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး နေရာဒေသ အသီးသီးကို တာဝန်ခံတွေ ရာထူးတွေ လူတွေ ခန့်အပ် သက်သေခံ ဝေမျှခဲ့ပေမဲ့ ခရစ်တော်ကို ရရှိပြီးသူများရဲ့ ဝိညာဉ် များ မပျောက်သွားဖို့ တစ်ဦးကိုတစ်ဦး မေတ္တာပြပေးဖို့ရန် လိုအပ်နေပါ သေးတယ်။

မွေးနေ့တော် ကာလမှာ ဦးစားပေး မှားဖို့ရန်အတွက် လိုအပ်ပါတယ်။ မိမိအိမ်ကို ရောင်စုံ လျှပ်စစ် အလှမီးသီးတွေနဲ့ ခြယ်သမျှကို ဦးစားပေးမှာလား။ မိသားစု မိတ်ဆုံစားပွဲကို ဦးစားပေး ဆောင်ရွက် မှာလား။ လှပတဲ့ အဝတ် အစား တွေကို ဦးစားပေးမှာလား။ ကစားပွဲ တွေ ပျော်ပွဲရွှင်ပွဲတွေကို ဦးစားပေး ဆောင်ရွက် မှာလား။ ကျွန်ုပ်တို့တတွေ ဦးစားပေး မှားဖို့ကို ဆင်ခြင်မိပါတယ်။ ဘာကိုဘဲ လုပ်လုပ်၊ အငယ်ဆုံးသောသူ။ အားငယ်သူ။ မေတ္တာငတ်နေသူများကို မမေ့ပဲ။ ခရစ်တော်ရဲ့ မေတ္တာကို မိမိတို့ အပြု အမူလေးတွေအားဖြင့် ဝေမျှကြ ရအောင်။ ကျွန်ုပ်တို့ ခရစ်ယာန် တော်တော် များများဟာ ခရစ္စမတ် အစီအစဉ် တွေမှာ မောပန်းပြီး စိတ်ဝိညာဉ်တွေ ပင်ပန်းနေတာကို စာတန်ဟာ အလစ် ချောင်းကာ နေရာယူဖို့ လုပ်ဆောင် နေတာကို သတိထားရမှာ ဖြစ်ပါတယ်။ ခရစ္စမတ်လည်းပြီးတော့ ရန်ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် မခေါ် မပြောတဲ့ သူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ မိမိတို့ထဲက ခရစ်တော်ကို ရပြီးသော ဝိညာဉ်များ မပျောက်သွားဖို့ သတိပေးရင်း မိမိတို့ အသက်တာမှာ ဆင်ခြင်စရာ ဖြစ်ခဲ့ရလို့ ပြန်လည် သက်သေခံရင်း ဒီနှစ် ခရစ္စမတ်မှာ ကျွန်ုပ်တို့ ခရစ်ယာန် ယုံကြည်သူ တွေ သတိမလစ်ဘဲ ခရစ်တော်ရဲ့ မေတ္တာကို အခြားသူတွေရဲ့ စိတ်နှလုံးထဲ ထင်ထင် ရှားရှားမြင်တွေ့နိုင်အောင် အသက်ရှင်ပြရင်း ခရစ်တော်ကို မွေးနေ့ လက်ဆောင် ပေးကြရအောင်နော်.....။



**မုရန် နံ့သာပုံ (Bundle of Myrrh) ဆရာတော်အောင်**  
 ငါချစ်ရာ သခင်သည် ငါ့၌ မုရန်နံ့သာပုံ ဖြစ်၍ ငါ့ရင်အုံကြားမှာ တစ်ညလုံး အိပ်ရမည်။ (ရှောလမုန်သီချင်း ၁:၁၃) ရှောလမုန်သီချင်း သည် ခင်ပွန်းနှင့် ဇနီး အကြား လှပသော ဆက်သွယ်မှုကို ဖွဲ့နွဲ့တင်စား ဖော်ပြထားသော လင်္ကာ သီချင်း ဖြစ်သည်။ တနည်းအားဖြင့် ယောက်ျားနှင့် မိန်းမတို့၏ ချစ်ခြင်းမေတ္တာကို အခြေခံလျက် ကျွန်ုပ်တို့ယုံကြည်သူများနှင့် ခရစ်တော်၏ ဆက်သွယ်မှုကို ဖော်ပြ လျက် ရှိပါသည်။  
 မုရန် ဆီမွှေးသည် ခရစ်တော်ကို ပုံဆောင် ရည်ညွှန်းပြသ ပါသည်။ ဤ ဆီမွှေးသည် အလွန်ပင် ရှားပါး၍ တန်ဖိုးရှိလှပါသည်။ ရှောလမုန် သီချင်း ၌ ခရစ်တော်ကို မုရန်နံ့သာနှင့် ခိုင်းနှိုင်းထား၏။ ကျွန်ုပ်တို့ လူသား အယောက်စီ တိုင်းသည် အပြင်ပန်းအားဖြင့် လူရှေ့မှာ ကောင်းရန် ပြင်ဆင်တတ်ကြပါသည်။ ဘုရား သခင်မှာမူ လူ၏ အတွင်းသဘောကိုသာ ကြည့်ရှု တော်မူသည်။ လူသည်

ဘုရားသခင် ရှေ့တော်၌ အသရေ မရှိ၊ နံ့စေ့နေကြောင်း ကျမ်းစာက အတည် အလင်း ဖော်ပြထား၏ (ဆာလံ၃၈:၄-၅၊ ဟောရှာ၁:၄-၆၊ ယောဘ ၂၅:၄)။ ခရစ် တော် လက်ဝါးကပ်တိုင်၌ ပူဇော် အသေခံခြင်းကို လက်ခံခြင်းဖြင့်သာ ကျွန်ုပ်တို့ သည် ဘုရားသခင်ရှေ့မှာ မွှေးကြိုင်ခြင်း ရနိုင်ပါသည်။

ဒေသတာ ခေတ်က ရှင်ဘုရင်ထံ တိုးဝင်သည့် သတို့သမီး ကညာတို့ကို မုရန် နံ့သာဆီ ဖြင့် သန့်ရှင်းစေပြီးမှ ဝင်ရပါသည်။ ကျွန်ုပ်တို့လည်း ခရစ်တော်အားဖြင့် သန့်ရှင်းခြင်း ရယူပြီး ဘုရားသခင်ထံ တိုးဝင်နိုင်ကြပါသည်။(ဧ ၅:၂၂)။ အလွန် ရှားပါး၍ အဖိုးတန်သော မုရန်နံ့သာကို ဘုရင်အား ဆက်ရကြသည်။ ယေရှု ဘွားမြင် တော်မူပြီးနောက် ပညာရှိ များက ခရစ်တော်တည်း ဟူသော သူငယ်တော် (ယုဒဘုရင်)ကို လောဗနံ၊ မုရန်၊ ရွှေတို့ဖြင့် ဆက်သခဲ့ကြောင်း တွေ့ရှိ ရပါသည်။

မုရန်ဆီမွှေးသည် မပုပ် မသိုးစေရန် ထိန်းထားနိုင်သော အာနိသင် ရှိရာ ယေရှု အသေခံပြီး ရုပ်အလောင်းကို ထိုအမွှေးတို့ဖြင့် လိမ်းကျံကာ အဝတ်ဖြင့် ပတ်ရစ် ခဲ့ပါသည်။ ကျွန်ုပ်တို့သည် အပြစ်နှင့်ပြည့်ဝလျက် ဆွေးမြေ့ယိုယွင်းသော သဘော ရှိ၏။ လူအပေါင်းတို့သည် လိမ်းလို့ကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်း ရှိ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူ မရှိ။ တစ်ယောက်မျှ မရှိ(ဆာ၊ ၁၄:၃)။

မုရန်နံ့သာမွှေး အကြောင်းကို အလွယ်တကူ မသိနိုင်ကြပါ။ ထိုနည်းတူ၊ ခရစ်တော် တည်းဟူသော သမ္မာတရားကို လူအများ အလွယ်တကူ နားမလည် နိုင်ကြ၊ အတုကို အစစ်ဟု ထင်မှားကာ များပြားသော ဆရာ အတုများ၏ လွဲမှား သော ဩဝါဒများကို ခံယူနေကြခြင်းသည် အလွန်ပင် ဝမ်းနည်းဘွယ်ဖြစ်ပေသည်။ မုရန်သည် အနာရောဂါ ငြိမ်းခြင်းကို ပေးနိုင်သော အစွမ်းသတ္တိရှိသည်။ ခရစ်တော် သည် ကျွန်ုပ်တို့၏ အနာရောဂါရှိသူမျှကို ပျောက်ကင်းချမ်းသာမှုပေးသော အရှင် လည်း ဖြစ်သည်။

ဟေပြီ အမျိုးသမီးတို့သည် မိမိတို့ ရင်သားအကြား၌ ဤမွှေးကြိုင်သော မုရန် နံ့သာမွှေး ပူးအသေးကို သိုထားလေ့ရှိကြောင်း သိရပါသည်။ နှလုံးသား ညစ်ပေပြီး အပုပ်အသိုးများ ပြည့်နှက်နေသော သင့်ပတ်ဝန်းကျင်ကို မုရန်တည်း ဟူသော ခရစ်တော်ဖြင့် မွှေးကြိုင်စေပါ။ သတင်းကောင်းကို ဝေမျှပါ။ အိုအဖ ကျွန်ုပ် နှလုံးသားကို ကိုယ်တော်၏ အသွေးတော်ဖြင့် ဖြူစင်စေပါ။ နှလုံးသား အသစ်ကို ပေးမူပါ။ မုရန်နံ့သာဖြင့် အသက်တာကို မွှေးကြိုင်စေပါ။ ခရစ်တော်၏ သတို့သမီးအဖြစ် ကိုယ်တော် ကြွလာမည်ကို စောင့်မျှော်လျက် နေပါ၏ (အာမင်)။

**ယုံကြည်ခြင်းနှင့်ကတိတော် နော်သရဖီဖြင့်**

ရှေ့ဦးစွာ သက်သေခံခွင့် ပေးတဲ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်း ပါတယ်။ လွန်ခဲ့တဲ့ ၄လပိုင်း တုန်းက ကျွန်မ ယားနာခြင်း ဝေဒနာကို ခံစား ရပါတယ်။ ဒါနဲ့ ကျွန်မရဲ့ အိမ်ရှင်မကို ပြောပြခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်မ သူဌေးက ကျွန်မ အတွက် ယားနာပျောက်ဆေး ဗူးတစ်ဗူး ဝယ်လာခဲ့ပေးပါတယ်။ အဲဒီ ဆေးကို ကျွန်မ လိမ်းလို့ ကုန်သွားခဲ့ပေမယ့် ဝေဒနာသက်သာခြင်း မရှိတဲ့ အပြင် ပိုပြီး ပွားလာခဲ့ပါတယ်။ အဲဒါ ကျွန်မနဲ့ အတူနေတဲ့ သူငယ်ချင်းကို ပြောပြတယ်။ သူငယ်ချင်းက ပြောပြတယ် သူ့ရဲ့ အစ်မလည်း အဲဒီလို ဖြစ်ဖူး တယ်။ မျက်နှာ အထိ ပွားလာတယ်လို့ ပြောတော့ ကျွန်မ အရမ်း စိုးရိမ် လာမိပါတယ်။ အဲဒီ ယားနာ တွေလည်း လည်ပင်းအထိ ပေါက်နေတယ်။ ကျွန်မ အဲဒီအနာတွေ ကြည့် ရင်း ငိုမိတယ်။ ကျွန်မ ဆုတောင်းတယ်။ ကျွန်မ စဉ်းစား ထားတယ် တစ်ကိုယ်လုံး ပွားလာရင်တော့ ကိုယ့်ကိုယ်ကိုဘဲ သတ်သေ လိုက်တော့မယ်။ ကျွန်မ အဲဒီ ဝေဒနာ အတွက် အရမ်းစိတ်ညစ်မိတယ်။ ကျွန်မ ကြောက်လည်း ကြောက်တယ်။ ကျွန်မ ဆုတောင်းတယ်။ ဘုရားသခင် သမီးရဲ့ ဒီယားနာခြင်း ဝေဒနာတွေကို သက်သာပျောက်ကင်းခွင့် ပေးသနားတော်မူပါ။ ကျွန်မမှာ လိမ်းဆေးလည်း မရှိ ဘူးလို့ ဆုတောင်း လိုက်တယ်။ အနာက



ယားလာပြီ ဆိုရင် ဆုတောင်းတယ်။ ဘုရားသခင် သမီးရဲ့ ဝေဒနာတွေကို ဒီအပတ်အတွင်းမှာ သက်သာပျောက်ကင်း ခွင့်ပေးပါ။ ဒီဝေဒနာတွေ သက်သာ ခဲ့ရင် သမီး သခင်စကား စာစောင်မှာ သက်သေ ခံမယ်လို့ ဆုတောင်း ခံခဲ့တယ်။ တကယ်ဘဲ တစ်ပတ်အတွင်း ကျွန်မရဲ့ ဝေဒနာ တွေ သက်သာ စေခဲ့တယ်။ တကယ်လည်း အံ့ဩစရာကောင်းပါတယ်။ တစ်ပတ် အတွင်း ကျွန်မရဲ့ ယားနာခြင်းတွေ အကုန်ပျောက်သွားတဲ့အပြင် အမာရွတ် တောင် မရှိတော့ပါဘူး။ ရှင်မသံ ၂၁:၂၂ ယုံကြည်ခြင်းပါလျက် ပဌနာ ပြု၍ ဆုတောင်း သမျှတို့ကို သင်တို့သည် ရကြလိမ့်မည်ဟု မိန့်တော်မူ၏ ဆိုသည် ဂတိတော်နဲ့ အညီ ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် ကျွန်မရဲ့ ယားနာခြင်း ဝေဒနာ တွေကို လုံးဝ ပျောက်ကင်းခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်း ရင်းနဲ့ သက်သေ ခံပါတယ်။ ဖတ်ရသူ အားလုံးအပေါ် ဘုရားသခင် သာ၍ ကောင်းကြီး ပေးပါစေ။



**သက်သေခံချက် မိနာ (ကလော)**

ကျမ လက်ရှိ အလုပ်ကတော့ အသက် ၅၂နှစ်ရှိတဲ့ ဆရာဝန်မကြီးကို ကြည့်ရှု စောင့်ရှောက်ရတဲ့ အလုပ်ပါ။ တစ်ဦးက စေတနာ၊ တစ်ဦးက မေတ္တာ ဆိုသလိုပါဘဲ ကျမကို တွယ်တာအားကိုး ချစ်ခင်ပါတယ်။ ကျမ ကလည်း အဖွားရင်း တစ်ယောက်လို သံယောဇဉ် ရှိပါတယ်။ အစစ အရာရာ ကျမ လုပ်ပေးမှ သူကြိုက်တယ်။ အခြားသူဆို လက်မခံဘူး။ ကျမ သူ့ကို ညှာနေတာနဲ့ ခွင့်ရက်တောင် နာရီပိုင်းလေး ထွက်ပြီး ပြန်ရတယ်။ ကျမရဲ့ မေတ္တာ၊ စေတနာကို သိတဲ့ အဖဘုရားသခင်က မယုံကြည်နိုင်လောက်အောင် ခွန်အားပေး ကူညီပံ့ပိုးမှု တွေကို ပေးခဲ့ပါတယ်။ ငယ်ငယ်တုန်းက ခေါင်းလောင်းသံ ကြားရင် အရမ်း စိတ်တိုတယ်။ အဖွားက ဟိန္ဒူဘာသာဝင်လေ။ သူ ဘုရားရှစ်စိုးတဲ့ ခေါင်းလောင်း နဲ့ ကျမကို တီးပြီး ခေါ်တာ။ ညဘက်ဆို မြန်မာပြည် အမှိုက်သိမ်း ကားထက် ဆိုးသေးတယ် ဆူညံနေတာဘဲ။ နေ့ဘက်ဆို မတွေ့တာကြာလို့ ဘယ်နှစ်နာရီ ထိုးပြီလဲ။ အကြောင်းအမျိုးမျိုးပြပြီး ရှိမိနစ်တခါ ခေါ်နေတယ်။ တနေ့မှာ Work Permit လုပ်တဲ့ ရုံးသွားတော့ လူတွေက အရမ်းများတယ်။ အိမ်ပြန်နောက်ကျမှာ အရမ်း စိုးရိမ်သွားတယ်။ အဲဒီအချိန်မှာ ရုံးက လူတစ်ယောက်က အစစ အရာရာ ကူညီပေးတာကြောင့် ရှိမိနစ်အတွင်း ပြီးသွားရော။ ကျမကို လိုက်ပို့တဲ့ အဖွားရဲ့ ချွေးမက မေးတယ် ပိုက်ဆံ ပေးရလားတဲ့။ ကျမက ပြောတယ် မပေးဘူး သူ လာကူညီတာလို့ ပြောတော့ အံ့ဩနေတယ်။ တနေ့မှာ အဖွား နေမကောင်းလို့ ICU ကို ပို့ရတယ်။ ပို့တုန်းကတော့ စိုးရိမ်တကြီးနဲ့ 85 kg ရှိတဲ့ အဖွားကို အတင်း ကားထဲကို ရောက်အောင် သွင်းတာ။ ဟိုလဲ ရောက်ရော အဖွားက သတိလစ်နေ ပြီ။ လူ ခယောက်လောက် ပိုင်းပြီး မ ထုတ်ရတယ်။ နောက်နာရီဝက် လောက်ကျရင် Good Bye ဘဲတဲ့။ ကျမ ကို အားကိုးတကြီး ဆုတံ့ကိုင်းထားတဲ့ အတွက် ကျမ လက်တွေ့ကတော့ ညှိမနေတာဘဲ။ ဘုရားသခင်က ကျမနဲ့ အတူ ရှိပြီး ဘယ် အခက်အခဲမဆို ကျော်ဖြတ်ရင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သိပြီး ခွန်အားနဲ့ သတ္တိတွေ အမြဲပေးတယ်ဆိုတာကို သက်သေခံ ရေးသားလိုက်ပါတယ်။

**ဘုရားသခင် သည် ငါ၏ ဗိုလ်ရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည့် ကာလ အထူးသဖြင့် ကျမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။ ဘာလဲငမ်း။**

**စစ်မှန်သောချစ်ခြင်း နန်းရထိုက်**

သူငယ်ချင်း။ သခင်၌ တည်ကြည်ခြင်း။ အလိုတော် ကောင်းကြီး မင်္ဂလာပြည့်စုံ ပါစေ။ သူငယ်ချင်း ကမ္ဘာလောကကြီးဟာ တနေ့ထက် တစ်နေ့ တိုးတက် အောင်မြင် လာလာတာကို တွေ့ရတယ်။ အရာရာဟာ ပြောင်းလဲသွားတတ်တာ ကိုလဲ တွေ့ရတယ်။ စင်္ကာပူဆိုတဲ့ နိုင်ငံငယ်လေးမှာတောင် တိုးတက် အောင်မြင် လာတာ တနေ့တခြား တွေ့ရတယ်။ ဘယ်အရာမဆို မတည်မြဲတာကိုလည်း တွေ့ရတယ်။ မြင်ရ ကြားရတယ်။ ဘာတခုမှ တည်မြဲခြင်း မရှိပါဘူး။ ဘယ်အရာ မဆို ခဏတာ ဆိုတာ သတိရှိတို့ လိုပါတယ်။ ငါတို့တွေရဲ့ နှလုံးသားထဲမှာ ထာဝရ တည်မြဲခြင်းကို ပေးနိုင်တဲ့ သူ့ကို ဆုတံ့ကိုင်းထားတို့ လိုတယ်။ ငါတို့တွေ အတွက်



မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲတာ ခရစ်တော်တပါးတည်းသာ ဖြစ်တယ်။ ငါတို့တွေရဲ့ အသက်တာမှာ လမ်းမှန်နဲ့ တိုးတက်အောင်မြင်တို့ အတွက် သခင်ခရစ်တော်ကိုသာ ဆုတံ့ကိုင်းကြတို့ သူငယ်ချင်း။ ယနေ့၊ နောင်ကာလ အစဉ် မပြောင်းမလဲ နေတော်မူ၏။ ဟောပြော ဘုရား။ သူငယ် ချင်း သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖြစ်တယ်။ ငါတို့တွေရဲ့ လမ်းခရီးကို ဖြောင့်မတ်စေတယ်။ ငါတို့တွေရဲ့ မှားယွင်းတော့မဲ့ ခြေလှမ်းကိုလဲ အထူးသဖြင့် တည်မတ်ပေးတယ်။ စာစောင်၊ မဂ္ဂဇင်း၊ ဝတ္ထုဆိုတာ ကဗျာဆန်ဆန် ဇာတ်လမ်း ကောင်းကောင်း ပြောင်းလဲ ရေးယူလို့ ရပေမဲ့ စစ်မှန်တဲ့ သမ္မာကျမ်းစာ ကိုတော့ ဘယ်လိုမှ ပြောင်းလဲ ရေးယူလို့ မရဘူး။ သူငယ်ချင်းတို့တတွေ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာနဲ့ တည်ကြည်ကြမယ်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်လျက်ရှိ၏ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။ ဘကော ဘုရားသခင်။ ယခုခေတ် ကာလဟာ အရာရာ ပြောင်းလဲသလို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ပြောင်းလွဲ ပျောက်ကွယ်လာတာ တွေ့ရတယ်။ အသင်းတော်မှာ၎င်း၊ အိမ်ထောင်မှာ၎င်း၊ ချစ်သူရည်းစားတွေ အပေါ်မှာ၎င်း၊ တစ်ဦးချင်း အပေါ်မှာ၎င်း၊ စစ်မှန်သော ချစ်ခြင်းမေတ္တာ ပျောက်ဆုံး ပြောင်းလဲ နေတာ တွေ့ရတယ်။ ချစ်ခြင်းမေတ္တာတွေ ပျောက်ဆုံးသွားတဲ့ အချိန်မှာ ရန်သူ တွေ ဖြစ်လာကြတယ်။ တို့တွေအတွက် အစဉ်အမြဲ တည်မြဲတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို သတိရတို့ လိုတယ်။ သူငယ်ချင်း ဘုရားရဲ့ ချစ်ခြင်းဟာ အပြစ် များသော လောကလူသားတွေ အတွက် သခင်ယေရှု လောကထဲ ကြွလာခြင်း ဖြစ်တယ်။ သခင်ယေရှုဟာ မြင့်မြတ်တဲ့ ပလ္လင်တော်ကို စွန့်ပြီး လူ့ဇာတိ ကို ခံယူ ကာ နွားစားခွက်ထဲမှာ မွေးဖွားလာတယ်။ သခင်ယေရှု လောက ထဲကို မကြွဆင်း လာခဲ့ရင် ငါတို့တွေအတွက် မျှော်လင့်ခြင်းမဲ့ သွားရမကဘူး ပျက်ဆီးခြင်းကို ရောက်သွားမှာ သေချာတယ်။ ခရစ်တော် ကြွလာခြင်းဟာ အပြစ်သား တွေကို ကယ်တင်တို့ရန် ဖြစ်တယ်။ သခင်ခရစ်တော်ဟာ အပြစ်သားတွေ ဖြစ်တဲ့ မင်းတို့ ငါတို့တွေကို ချစ်တယ် (ဘာကြောင့်ချစ်သလဲ) ငါလည်း မပြောတတ်အောင်ဘဲ။ သူငယ်ချင်း အပြစ်သားတွေ ကယ်တင်ခြင်းရအတွက် ကားတိုင်ထက်မှာ အသက်ကို စွန့်ပြီး အသွေးသွန်းခဲ့တဲ့ သခင်ယေရှု မေတ္တာဟာ ကရာနီကုန်းက သက်သေ ထူခဲ့ပါတယ်။ ထိုသို့သော် ချစ်ခြင်းကို ဘာနဲ့မှ နှိုင်းလို့ မမှီဘူး။ သူငယ်ချင်း အရာရာဟာ ပြောင်းလဲပေမဲ့ သခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ အခုချိန်ထိ လူတစ်ဦးချင်းအပေါ်မှာ မပြောင်းလဲဘူး။ မင်းတို့ ငါတို့တွေရဲ့ အသက်တာမှာ သခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသားထဲမှာ ထာဝရ ကိန်းပပ်တို့ လိုတယ်။

**ဆုတောင်းခြင်း L. နန်ကိုင်**

ဆုတောင်းခြင်း ဆိုတာ ဘာလဲ။ ဆုတောင်းခြင်းသည် ဘုရားသခင် ထံကို အရိုးရှင်းဆုံး ကိုးကွယ်ခြင်း မူလရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ဘုရားသခင် နှင့် အပြန်အလှန် စကားပြောခြင်းလဲ ဖြစ်ပါတယ်။ ယုံကြည်သူတွေထဲက တချို့သော ယုံကြည်သူတွေဟာ ဆုတောင်းတိုင်း မရဘူးလို့ ပြောတတ်ပြီး ဘုရားသခင် ကို ယုံကြည်မှု လွဲမှားပြီး တချို့သော သူတွေဟာ ဘာသာပြောင်းသွားတဲ့ အထိ ဆိုးဝါးတဲ့ အခြေကို ရောက်သွားပါတယ်။ ယုံကြည်သူတွေ သိထားဖို့က ကျမတို့ ယုံကြည်နေတဲ့ ဘုရားသခင်ဟာ လောက ထဲက ကူးသန်း ရောင်းဝယ်ရေးသမား တစ်ယောက် မဟုတ်ဘူး ဆိုတာကိုပေါ့။ ပြီးတော့ ဘုရားသခင်ဟာ ယုံကြည်သူ တွေရဲ့ သက်တော်စောင့် ကိုယ်ရံတော်လည်း (အခိုင်းအစေ) မဟုတ်ပါဘူး။ အရောင်း အဝယ်သမား တစ်ယောက်ဆိုရင်တောင်မှ ကိုယ်လိုအပ်နေတဲ့ ပစ္စည်း ကို သင်ကြိုတင်ငွေ မပေးထားရင် သင်လိုချင်တဲ့ ပစ္စည်းကို ပို့ပေးမည် မဟုတ်ပါ။ ကိုယ်ရံတော် ဆိုတာ ထိုက်တန်တဲ့ အခကြေးငွေ ပေးမှသာလျှင် သင်ရဲ့ လုံခြုံရေးကို တာဝန်ယူ လုပ်ပေးနိုင်တာပါ။ ဒီလိုဘဲ သင်လိုအပ်နေတဲ့ ဆန္ဒရှိရင် သင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ ဆန္ဒပိုင်ရှင် ကျမတို့ရဲ့ ထာဝရ ဘုရားသခင် ထံ ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်းကို အရင်စေလွှတ်လိုက်ပါ။ ဒီလို ယုံကြည်ခြင်း တခုနဲ့ ဆုတောင်းနေလို့ လိုတာထက် ပိုရနိုင်မည် မဟုတ်ပါ။ သင်ရဲ့ ဆန္ဒ ပြည့်စုံ စေရန်နှင့် သင်ရဲ့ အနာဂတ် ငြိမ်သက်စေဖို့ သာယာလှပစေဖို့ သင်ရဲ့ ဆုတောင်း နည်းဟာ ဘုရားသခင်ထံမှ အဖြေရနိုင်သော ဆုတောင်းနည်းနဲ့



အကြွင်းမဲ့ ယုံကြည်ခြင်းနဲ့ ဒို့တတွေရဲ့ အနာဂတ် ပျော်ရွှင်စေဖို့ ဘုရားသခင်ထံ ဆုတောင်း ရင်း တိုးဝင်ချဉ်းကပ်ကြဖို့။



အဖြေရသောဆုတောင်းနည်း

- ( ၁ ) ဘုရားသခင် ထံသို့ တိကျစွာ တင်ပြပါ။
- ( ၂ ) သင့် စိတ်ဓာတ်ကို စစ်ဆေးပါ။ ( ၂တိး ၂:၂၀-၂၁ )
- ( ၃ ) သင့်ယုံကြည်ခြင်း စေလွှတ်ပါ။ ( မာကု ၁၁:၂၃-၂၄ )
- ( ၄ ) သူတပါးကို ကြင်နာမှုရှိပါ။ ( သုတ္တံ ၂:၁၃ )
- ( ၅ ) ဝိညာဉ်တိုက်ပွဲ ဝင်နိုင်ဖို့ ပြုလုပ်ပါ။ ( ဒံယေလ ၁၀: ၁၂-၁၃ )
- ( ၆ ) ပြင်းပြစွာ တောင်းပါ။ ( ဓမ္မ ၁၄- ၁၈ )
- ( ၇ ) ချီးမွမ်းခြင်းကို ဘုရားအား ဆက်ကပ်ပါ။ ( ဖိလိပို့ ၄: ၆ )

ဘာကြောင့်ဘဲ ဆုတောင်း၊ ဆုတောင်း ဒီလို ဆုတောင်းချက်နဲ့ ကိုက်ညီနေရင် ဘုရားသခင်ဟာ သင့်ရဲ့ ချီးမွမ်းသံနဲ့အတူ သင့်ရဲ့ ဆုတောင်းသံကို နားစွင့်နေမှာ ပါ။ ဒုက္ခနဲ့ ကြုံလေတိုင်းမှာလည်း ဘုရားသခင်ဟာ သင့်ကို ကယ်ဆယ်နိုင်ဖို့ သူ့ လက်ကို သင့်အနား ကမ်းလှမ်း၍ ဆီးကြိုနေမှာပါ။



### ခရစ်တော်၏ရုပ်ပုံလွှာ-၁၂ ( တစ်ပါးတည်းသောသားတော် )

ဘာသာပြန် - မင်းအောင်သက်လွင်

ဘုရားသခင်သည် မိမိ၌ တစ်ပါး တည်းသော သားတော်ကို စွန့်တော် မူသည့် တိုင်အောင် လောကီသားတို့ကို ချစ် တော်မူ၏။ ယော ၃:၁၆ ဤဆောင်းပါး၏ ခေါင်းစဉ် ဖြစ်သော 'တစ်ပါးတည်းသော သားတော်' ဟူ သည့် ခေါင်းစဉ် ဖြစ်ပေါ်လာခြင်းမှာ ဧဝံဂေလိ တရား၏ အမြဲတေ ဖြစ်သော ယော ၃:၆ ပါ ကျမ်းစကားမှ စာသားကြောင့် ဖြစ်ပါသည်။ ထိုစကားလုံးသည် ဘုရားသခင်၏ နှုတ် ကပါတ်တော် စကားများထဲတွင် အလွန် မြင့်သော။ ထာဝရ တည်တံ့သော ဘုရား သခင်၏ နှုတ်ကပါတ်တော် ဖြစ်ပါသည်။ ထိုစကားလုံးက ဘုရားသခင်၏ ထာဝရ မေတ္တာ ကို ဖော်ကျူး နေပါသည်။ ဤစကားသည် နတ်ဘုရား များနှင့်သာ သက်ဆိုင်သော ဘုရားသခင်၏ ကြီးမား နက်ရှိုင်း ပြင်းပြသော မေတ္တာတော်ကို ဖော်ပြပါသည်။ ထို့အပြင် မယုံနိုင် လောက် စရာကောင်းသော ဘုရားသခင်၏ လူသားများအပေါ် ထားရှိ သော ချစ်ခြင်း မေတ္တာ တော်ကို ဖော်ပြပြန်ပါသည်။ ထို ကျမ်းစာ သည် ပြင်းထန်ပြင်းပြသော လူသား များ အပေါ် ထားရှိသည့် ဘုရား သခင်၏ မေတ္တာတော်ကို ဖော်ပြပါသည်။



ဤစကားသည် နတ်ဘုရားများနှင့် သက်ဆိုင်သော ဘုရားသခင်၏ ရှာဖွေ စုဆောင်းခြင်းကို ဖော်ပြပါသည်။ ဘုရားသခင်၏ ပေးကမ်းခြင်းလဲ ဖြစ်ပါ သည်။ ဘုရား သခင်က ကျွန်ုပ်တို့ လူသားများအား အသက်ကို ပေးခဲ့ပါ၏။ အစာ အာဟာရကို ပေးခဲ့ပါ၏။ ရက်ရောစွာ လျှာဒါန ခြင်းကို ပေးခဲ့ပါ၏။ အလှအပ တရားကို ပေးခဲ့ပါ၏။ ကောင်းကြီး မင်္ဂလာကို ပေးခဲ့ပါ၏။ ဤစကားလုံးနှင့် ခေါင်းစဉ်က တွက်ချက် မှန်းဆ၍ မကုန် နိုင်သော နတ်ဘုရား နှင့် ဆိုင်သော စတေးခံကာ စွန့်လွှတ်သည့် မေတ္တာ ဖြစ်ပါ သည်။ တစ်ပါး တည်းသော သားတော်ကို စွန့်လွှတ် စတေးခံခြင်း ဖြစ်သည်။ တစ်ပါးတည်းသော သားတော်ကို စွန့်ခြင်းဟူသော စကားသည် အလွန် လေးနက် ပါသည်။ သားတော်များ မြောက်များစွာ ရှိသည့်အထဲက တစ်ပါး ပါးကို စွန့်ခြင်း မဟုတ်။ မိမိ၌ ရှိသော ဥစ္စာများစွာထဲက တစ်ခုကို ပေးခြင်း မဟုတ်ပါ။ ရှားရှား ပါးပါး တစ်ခုတည်းသော အရာကို အားလုံး ပေးလိုက် ခြင်း ဖြစ်ပါသည်။ သားတော် အချို့ရှိသည့် အနက်မှ တစ်ပါးကို စွန့်ခြင်းလဲ မဟုတ်ပါ။ တစ်ဦး တည်းသော။ တစ်ခုတည်းသော။ အစားထိုး မရသော။ မှတပါး အခြား မရှိသော။ တစ်ပါးတည်း ရှိသော။ သားတော်ကို တစ်ခုမှ မချန်ဘဲ အကုန် စွန့်လွှတ် ပေးခဲ့ခြင်း ဖြစ်ပါသည်။

THE NEW INTERNATIONAL VERSION ကျမ်းစာအုပ်ထဲတွင် သားတော်မြတ် ယေရှု ခရစ်တော်အား 'HIS ONE AND ONLY SON' တစ်ပါး တည်းသော သားတော်ဟု ဖော်ပြ ထားပါသည်။ အဓိပ္ပါယ်မှာ ခမည်းတော် ဘုရား နှင့် သားတော်ဘုရား တို့၏ စည်းလုံး ညီညွတ် မှု၊ အထူးပြုခြင်းနှင့် အဖိုးထိုက် သော ပေါင်းသင်း ဆက်ဆံရေး တို့ကို ဖော်ပြ နေပါသည်။ ကျွန်ုပ်တို့ လူသား များသည် တစ်ခါတစ်ရံ သားတော်

မြတ် သခင်၏ အသေခံ တော်မူခြင်းအား ဟုတ်နိုး ဟုတ်နိုးနှင့် ဆင်ခြင် တွေးတော တတ်ကြပါသည်။ သို့ရာတွင် ဤ ကျမ်း စကားသည် သားတော်ကို စွန့်လွှတ် တော်မူသော ခမည်းတော်ဘုရား၏ နာကျင်မှု နှလုံးသားဒဏ်ရာ (တနည်းအားဖြင့် ချစ်တော် မူသော သားတော်ကို စွန့်လွှတ် ခဲ့ရသော ရင်ကွဲနာ ကျသည့် ဖခင်၏ မေတ္တာ) ကိုပါ ဖော်ပြပါသည်။ လူသားများ၏ စံနန်းဖြင့် တိုင်းတာမည်ဆိုပါက မိမိတို့၏ ချစ်ခင် နှစ်သက် မြတ်နိုးသူ တစ်ဦးဦး ( ဥပမာ- မိဘ။ ညီအစ်ကို မောင်နှမ။ ချစ်သူကြင်ဖော်။ သားသမီး မြေးမြစ် စသည်တို့ - - ) ထိခိုက် ဒဏ်ရာရ။ ဒုက္ခ တွေ့ကြုံရပါက စိတ်နှလုံး ထိခိုက် ကြေကွဲ ဝမ်းနည်းကြမည်ပင်။ ချစ်ခင်သူ တစ်ဦးဦး အတွက် ကြေကွဲမိပါက ကျွန်ုပ်တို့၏ နှလုံးသား မြေငလျင် တိုင်းတာရေး စက်ကိရိယာထဲမှ ရစ်တာစကေး က အမြင့်ဆုံး အမှတ်ကို ပြသ နေမည် ဖြစ်သည်။ ကမ္ဘာ လောကကြီး တစ်ခုလုံး အတွက် ပေးဆပ်ခဲ့သော ဘုရား သခင်၏ ပေးဆပ် ဆက်သမှုသည် အမြင့်ဆုံး သော စူပါ စံနန်း ဖြစ်ပါသည်။ လူသားများ အတွက် ၃၃နှစ် တာ ခမည်းတော် ဘုရားနှင့် ကောင်းကင် အိမ်တော်ကို ခွဲခွာခဲ့ သော သားတော်မြတ် သခင်၏ ပေးဆပ် မှုသည် အတိုင်း ထက် အလွန် ကြီးမားလှ ပါသည်။ ကရာနီကုန်း ထက် လက်ဝါး ကပ်တိုင်ပေါ်တွင် အကြမ်းဖက်ခံ သတ်ဖြတ် ခံရသော သားတော်မြတ် ကြောင့် ခံစား ကြေကွဲ နေရမည့် ခမည်းတော် ဘုရား၏ ရင်တွင်းဝေဒနာအား ကျွန်ုပ်တို့ တွေးဆ စဉ်းစား နိုင်မည် မဟုတ်ပါလေ။ သားတော်မြတ် ယေရှု ခရစ်တော်သည် ခမည်းတော် ဘုရား၏ တစ်ဦး တည်း သော၊ တစ်ပါးတည်းသော။ နှစ်ယောက် မရှိသော။ နောက်ထပ် မရှိသော။ အစား ထိုး၍ မရသော။ တစ်ပါးတည်းသော သားတော်ပင် ဖြစ်ပါသည်။ ထို သားတော်မြတ်သည် ချစ်ခြင်း မေတ္တာတော်ရှင်။ သန့်ရှင်း မြင့်မြတ်တော် မူသော။ တရား မျှတသော အရှင် ဖြစ်ပါသည်။ အရှက်တကွ အကျိုးနည်းခြင်းကို သည်းခံသောအရှင် ဖြစ်တော် မူသည်။ ပြက်ရယ်ပြု လှောင်ပြောင် ခံရခြင်းကို သည်းခံ တော်မူသည်။ ရက်စက် ယုတ်မာ ကောက်ကျစ် ခံရခြင်းကို သည်းခံနိုင်ခဲ့ပါသည်။ ကရာနီကုန်း လက်ဝါး ကပ်တိုင် တော်ပေါ်တွင် အမှောင်ထု ဖုံးလွှမ်း သွားခဲ့ ရခြင်းသည် လောက သား အားလုံး အတွက် ပြောဆို ရေးသား၍ မမီ နိုင်သော နာကျည်းမှု အပေါင်း ကို သယ်ဆောင် သွားတော်မူသော တစ်ပါး တည်း သော သားတော် မြတ်၏ ကိုယ်စား ခံခဲ့မှု ကြောင့် ဖြစ်ပါသည်။ ဤ ကောင်းမြတ် တော် မူသော အရာ သည် မည်သူ တွေ့အတွက် နည်း။ သမ္မာ ကျမ်းစာ တော်မြတ်က ယုံကြည်သူများအတွက်ဟု ဖော်ပြ ထားပါသည်။

သင်သည် ယုံကြည်သူ ခရစ်ယာန် တစ်ဦး ဖြစ်ခဲ့ပါက ထိုသားတော်မြတ် ပေးဆပ် ခဲ့ခြင်းသည် သင့် အတွက် ဖြစ်ပါသည်။ ဘုရားသခင် သင့်ကို ချစ်တော် မူသည်။ စူပါ ပေးဆပ် မှုသည် သင့် အတွက် ဖြစ်ပါသည်။ ထိုအရာ များစွာတို့၏ အထွတ် အထိပ်ကား ထာဝရအသက် ကို ရရှိ ခြင်းပေ တည်း။ ဖရက်ဒရစ် လက်မန် ရေးသားခဲ့သော ဘုရားသခင်၏ မေတ္တာတော် ဟူသည့် ဓမ္မသီချင်း စာသား အား ဖော်ပြလိုပါသည်။

ကြီးမားလွန်းလှ မြတ်ဘုရား မေတ္တာတော်၊ နှုတ်မြွက် မမှီ စာသီ မကုံးနိုင် ကောင်းကင် ကြယ်ထက် မြင့်လွန်းမက၊ မြေလျှိုး အစိစိတိုင် ရောက်နိုင်ပ။ မတရားမှုကို အောင်နိုင်ရန်၊ သားတော်မြတ်ရှင် အသေခံခွင့်လွှတ်နိုင်သော မေတ္တာက၊ ဆိုးသွမ်းသူကို သင့်မြတ်ကြ။ ဘုရားရှင်သားတော်၏ မေတ္တာ၊ ရေးသား လူသား ဤကမ္ဘာ သမုဒ္ဒရာ ရေကို မင် အဖြစ်သုံး၊ ကောင်းကင် ပရိုက်ပေါ် စာသီကုံး။ ပင်လယ်ရေပြင် ခမ်းခြောက်သွား၊ ကောင်းကင် စက်ဝိုင်း ဆက်လို့ထား။

အို - ကောင်းကင်အဖ၊ အဖ၏ မေတ္တာတော်သည် လူသားများကို နားလည် စေပါ၏။ ကျွန်ုပ် ဘဝကို ပြောင်းလဲစေပါ၏။ (ဝန်ခံချက်။ - ဟန်နရီ ဂရာဖီ ရေးသားသော Only Begotten Son အား ဆီလျော်အောင် မြန်မာ ဘာသာ ပြန်ဆို ပါသည်။)

